

ဘဝကူး ကါ <b-wa' ku:> ①变迁 ②去世
 ဘဝချုပ် ကါ <b-wa' khyou> (雅)故去
 ဘဝခြား ကါ <b-wa' gya:> ①生活道路不同;处境不同: ~
 နေသောညီအစ်ကိုနှစ်ယောက် 过着截然不同生活的两兄弟
 ②(喻)死: ~ သွားပြီ။ 与世长辞了。
 ဘဝငြိမ်း ကါ <b-wa' nyein:> 去世
 ဘဝစန်းသိမ်း ကါ <b-wa's-kan: thein:> 去世,死亡,结束
 了人生道路
 ဘဝဆုံး I နါ <b-wa' hson:> 【佛】天堂 II ကါ <b-wa'
 hson:> ①没有进一步发展的希望 ②失去贞操: အပျို
 ~ ခဲ့ရသည်။ 失去处女贞操。③……生活结束 ④死亡
 ဘဝတပါးပြောင်း ကါ <b-wa' d-ba: pyaun:> 去世
 ဘဝတူ နါ <b-wa' du> 同命运者: ~ညီအစ်ကိုများ 阶级兄弟
 ဘဝတုံး ကါ <b-wa' ton:> ①没有进一步发展的希望 ②死
 ဘဝနိဂုံးချုပ် ကါ <b-wa' ni' gon: khyout> 逝世,去世
 ဘဝပေး နါ <b-wa' bei:> 迷信谓前世积德或作孽造成的
 目前生活: ~ ကောင်းသည်။ (前世积德)现实生活好。/
 ~ ဆိုးသည်။ (前世作孽)现实生活糟糕。
 ဘဝပြောင်း ကါ <b-wa' pyaun:> ①由一种状态变为另一
 一种状态,变迁: ယူရေနိယမ်းလွန်ခြင်စင်များတွင်အလွန်လျင်မြန်စွာ
 ~ တတ်သောသဘောရှိလေသည်။ 超重铀元素具有速变的性
 质。②死亡,去世
 ဘဝဖြစ်စဉ် ကါ <b-wa' phyt sin> 生活经历
 ဘဝမေ့ ကါ <b-wa' mei'> 忘记过去(的经历): သူ့တို့သည်
 ငွေရိန်ကြေးရိန်ဖမ်းစားမှုဖြင့် ~ လာကြသူများဖြစ်သည်။ 他们是一
 些迷恋于金银而忘记过去的人。
 ဘဝမှန် နါ <b-wa' hman> 出身良家的,出身好: ~ သော
 သားသမီးများ 良家子女
 ဘဝရေစက် နါ <b-wa' yei zet> 【佛】缘分
 ဘဝရှင် နါ <b-wa' shin> 国王,皇帝,君主
 ဘဝရှင်မင်းတရားကြီး နါ <b-wa' shin min: t-ya: gyi:> 皇帝,
 太上皇
 ဘဝလဲ ကါ <b-wa' le:> (诗)死亡,去世
 ဘဝလွန် ကါ <b-wa' lun> 去世
 ဘဝသေ့ရှင် နါ <b-wa' th- nin:> 皇帝
 ဘဝသိမ်း ကါ <b-wa' thein:> 结束一生,死亡
 ဘဝဲ နါ <b-we:> 【动】章鱼 (Octopus)
 ဘဝေါ နါ <b-waw:> ①(古)缅甸临朝时大臣按级别跪坐
 的五个位置之一 ②(古)预兆
 ဘဝ် နါ <b-wet> 【巴】①梵世界(佛教谓三十三天中最高
 的一层天): ရှေးကြော်သံကားအထက် ~ ကိုဘုန်းတီးသွားစေသည်။
 口号声响彻云霄。②(喻)最高级的
 ဘဝင် နါ <b-win> 【巴】①发呆,出神,恍惚 ②心脏 ③心情
 ဘဝင်ကိုင် ကါ <b-win kain> ①骄傲: ဒီလူကလဲ ~ လိုက်တာ။

这人真傲气。②伤心
 ဘဝင်ကျ ကါ <b-win kya'> ①发呆,出神,恍惚 ②满意,中
 意;放心: လုံးဝ ~ လက်ခံနိုင်ခြင်းမရှိသောအချက်များ 不能完
 全满意的几点 / မီးရထားမှောက်ရာမှာသေဆုံးသူမရှိဆိုတဲ့သတင်း
 ရမှ ~ သွားတယ်။ 听到火车翻车没有伤亡的消息才放
 心了。
 ဘဝင်ကြီး ကါ <b-win kyi:> (罕)高傲
 ဘဝင်ခိုက် ကါ <b-win khait> 心情激动: ~ အောင်ရွှင်လမ်း
 တက်ကြပေသည်။ 情绪激昂兴奋万分。
 ဘဝင်ခွန် ကါ <b-win khon> 心悸
 ဘဝင်ခွေ ကါ <b-win khwei'> 高兴,中意,喜悦
 ဘဝင်မြို့ ကါ <b-win nyi'> 欢喜
 ဘဝင်မြင့် ကါ <b-win nyein'> 心旷神怡
 ဘဝင်စော ကါ <b-win saw:> 惦念
 ဘဝင်စိမ့် ကါ <b-win sein'> 心旷神怡,心情愉快: ဤတေးသံ
 ကိုကြားရသောအခါ ~ သွားသည်။ 听到这歌声感到心旷
 神怡。
 ဘဝင်တုန် ကါ <b-win ton> 心惊胆颤,心悸: ~ နေသည်။
 感到心惊胆颤。
 ဘဝင်ပြတ် ကါ <b-win pyat> (从呆呆出神中)惊醒,醒悟;
 甦醒
 ဘဝင်ဖို ကါ <b-win pho> = ရင်ဖို
 ဘဝင် ဖြစ် ကါ <b-win phyt> (罕)发呆,出神,恍惚
 ဘဝင်မခြား ကါ <b-win m-khya:> (罕)即刻,马上
 ဘဝင်မြူး ကါ <b-win myu:> 高兴,欢喜
 ဘဝင်မြောက် ကါ <b-win myaut> 骄傲: စက်လည်သွားပုံကို
 ကြည့်ရင်း ~ ကာပီတိဖြစ်သည်။ 看到机器转动起来,不禁洋
 洋自得。
 ဘဝင်မြင့် ကါ <b-win myin'> ①高傲自大,自以为是;骄
 傲: စစ်သူရဲကောင်းဖြစ်ပေမင့် ~ ရှိမဖြစ်။ 虽然当了战斗英
 雄也不应骄傲。②心气高
 ဘဝင်လှုပ် ကါ <b-win hlout> 心惊胆颤
 ဘဝမီး နါ <ba' th-mi:> ①巾幗英雄 ②(谑)了不起的女
 人
 ဘဝား နါ <ba' tha:> 男子汉,好几郎: ယောက်ျား ~ မှ
 男子汉
 ဘဝားချော နါ <ba' tha: ghyaw:> (谑)小伙子,少爷,公子
 哥(也称作 ဘကြီးသား 或 သူကောင်းသား): ~ နောက်ကျလှ
 ချည်လား။ 小伙子,来得这么晚! / ~ ခုမှပြုလာသကဲ့။
 少爷现在您才来。
 ဘဝက်ဆိုး နါ <pha' t-hso:> = ဖသဆိုး
 ဘအေ နါ <ph-ei> 父亲
 ဘအဲ နါ <ph-e:> = ဖအဲ
 ဘာ နါ <ba> (口)什么: ~ လုပ်သလဲ။ 干什么? / ~